

挑剔的话

စကားဆို ကဲ <z-ga: hso> ①说, 讲; 讨论: တိုင်းရေးပြည်ရာကို ~ ကြသည်။ 讨论国家大事。/ ဆရာ၏ ~ ချက်များ 老师的言论 ②建议, 提议: စောပ်ဆွေးနှစ် ~ သည်။ 建议举行谈判。

စကားဆက် နဲ့ <z-g-zet> ①下文, 下面的话; 相关联的话: ~ မရှိပေါ်ရင်ဘယ်နားလည်မလဲ။ 讲话没下文怎么能叫人听懂呢? ②【语】连接词

စကားဆင် I ကဲ <z-ga: hsin> 随机应变地说 II နဲ့ <z-g-zin> 随机应变的话

စကားဆွဲ ကဲ <z-ga: hsun> ①口吃, 结巴 ②哑

စကားဆွဲနဲ့ <z-g-nyit> 淫秽语言, 猥亵语

စကားဆွဲနဲ့ နဲ့ <z-g-nyun> =စကားချွဲ့

စကားဆွဲ့က် နဲ့ <z-ga: hnyaut / z-g-hnyaut> ①药用玉兰花蕊 ②船的一个部位

စကားဆွဲ့နဲ့ ကဲ <z-ga: hnyit> =စကားချွဲ့

စကားဆွဲ့ပဲ နဲ့ <z-g-hnyat> =စကားချွဲ့ II

စကားတိုတာ နဲ့ <z-ga: to htwa> 片言只字, 只言片语

စကားတုံး နဲ့ <z-g-dan> =စကားကြော်

စကားတုံး နဲ့ <z-g-don> 答词, 回答: သဘောတူသည်ဖြစ်စေ တူသည်ဖြစ်စေ ~ ဆိုသင့်ပါသည်။ 不管同意不同意总该作个答复。

စကားတောက် ကဲ <z-ga: taut> 用话试探: တလုံးစနှင့်လုံးစဖြင့် မသိမာသာ ~ ကြည့်သည်။ 拿一两句话暗暗地进行试探。

စကားတိုက် ကဲ <z-ga: tait> 挑拨: မလိုသူများ ~ သည်ကိုယ့်ပို သည်။ 听信了心怀叵测者的谗言。

စကားတင် နဲ့ <z-g-din> 比喻

စကားတင်စား ကဲ <z-ga: tin za:> 比喻

စကားတင်စီး ကဲ <z-ga: tin zi:> 盛气凌人地说

စကားတင်ဆို ကဲ <z-g-din: hso> 背后说坏话, 背后议论: ချီးမွှေ့မွှေ့ကိုင်း ~ မှုကိုင်းကြုံကြုံခွဲ့စွဲ့လိုသည်။ 要经得起别人对你的当面赞扬和背后议论。

စကားတောင် ကဲ <z-ga: taun> 说话生硬: ~ သော်လည်းက ဖော်ပြုခွင့်သည်။ 话虽生硬, 但有理。

စကားတောင်စား နဲ့ <z-g-daun za:> ①缅甸一著名故事集名 ②该故事集中的主人公 ③(喻)能言善辩者

စကားတောင်း ကဲ <z-ga: taun:> 套话, 诱使对方说出自己需要的话: အသားဝို့အမိုးတောင်းအကျိုးဝို့ ~ ॥ 想吃肉, 假意讨骨头, 自己想得利却引诱人家说出来。(喻)醉翁之意不在酒。

စကားတည် ကဲ <z-ga: ti> 遵守诺言, 说话算数: ~ မှုလူယုံကြည့်သည်။ 说话算数才能得到别人的信任。

စကားတတ် I နဲ့ <z-g-dat> 善于辞令者 II ကဲ <z-g-tat> 会说话, 口才好: ~ ဝိုင်းချွဲမင်္ဂလာ့။ 别仗着你嘴

巧, 尽用话哄人。/ သည်ကလေးကအရှည်နှင့်မလိုက်အောင် ~ လှုံးလှုသည်။ 这孩子出奇地会说话。

စကားတန် နဲ့ <z-g-dan> 轻率的话, 粗鄙的话

စကားတိုင်းသာ နဲ့ <z-ga: d-za> ①辞藻 ②【语】修饰语: စကားလုံးကြယ်ဝှုံး ~ ဆင်ခိုင်စွမ်းဦးလှုသည်။ 词汇丰富, 善于用辞。

စကားတွေ့နဲ့ <z-g-tun> 强辞夺理的话, 辩辞: လုပ်မှာသာ လုပ်ပါ ~ မတက်ပါနဲ့။ 做你的吧, 别多嘴了。/ စစ်တပ်တွင် အပိုင်းသာရှိသည်။ ~ မရှိ။ 在军队里只有执行命令, 不允许讨价还价。

စကားတွဲ့ ကဲ <z-g-tut> (罕) =စကားနိုက်

စကားထား နဲ့ <z-g-hta> 谜语: ~ ဖော်သည်။ 猜谜语, 解谜。/ ~ ဤက်သည်။ 出谜语。/ ~ ဖြေသည်။ 猜谜, 破谜。

စကားထားး ကဲ <z-ga: hta:> =စကားထည်

စကားထိုး နဲ့ <z-g-di:> 无旁证的论述(说法)

စကားထင် ကဲ <z-ga: htit> 口吃, 结巴

စကားထည် ကဲ <z-ga: hte> 预先嘱咐, 打招呼: ကြိုတင် ~ ထားပြုပြစ်သည်။ 事先已经打过招呼。

စကားထုတ် ကဲ <z-ga: htewt> ①说话, 开口: ~ အောင်အစ် အောက်နေသည်။ 套他开口。②宣布某件事, 讲出某件事: စကားနား နဲ့ <z-g-na> 冷言冷语, 挖苦人的话: ~ မင်္ဂလာ့တော်။ 不要再冷言冷语地挖苦人。

စကားနားထိုး ကဲ <z-g-na hto:> 冷言冷语挖苦人

စကားနိုင်လဲ ကဲ <z-g-nain lu> 强辩, 争辩: တော်များ နှင့်တော်များ ~ ရင်းလုရင်းရန်ဖြစ်ကြသည်။ 两人辩着辩着就打起架来了。

စကားနှစ် I နဲ့ <z-g-nout> 摘要, 提要 II ကဲ <z-ga: hnout> (罕)撤回(说法)

စကားနိုက် ကဲ <z-ga: hnait> 套话, 引出真情实话: ကျွန်ုင် တော်ဆိုက ~ လို့မယ်မထင်ပါနဲ့။ 别想从我这里套出什么话来!

စကားနှစ်ခဲ့ နဲ့ <z-ga: hn-khwa> 模棱两可的话; 双关语: ဘုရားဝက္ခာမှာ ~ မို့ယူရခ်ပါတယ်။ 他的话模棱两可, 令人难以置信。

စကားပရိယာယ် နဲ့ <z-ga: p-ri' ye> 措词, 修辞: ဘာသာစကားတိုင်းသာ နည်းသူ့ဟန် ~ ကြယ်သောသဘောရှိသည်။ 每种语言都有自己的风格和丰富的修词手段。

စကားပါ ကဲ <z-ga: pi> 口齿清楚, 吐字清楚: သည်ကလေး မှာအသက်နှစ်နှစ်သာရှိသေးသည်။ ~ လှုသည်။ 这孩子才两岁, 口齿却相当清楚。

စကားပေါ့ နဲ့ <z-g-baw> 轻浮庸俗的话; 空话

စကားပေါ် နဲ့ <z-g-baw> (古)不着边际的空谈, 轻浮的话语